

力衰退。 II မ၊ <thi> 串，လက်စွပ်လေး ~ 穿成四串的 (好多)戒指 / ငါးတ ~ 一串鱼

သိက က၊ <thi ka'> 唱歌跳舞

သိကရီ ကဝ၊ <thi g- yi> (诗)慌忙，慌张

သိကာရိကာ ကဝ၊ <thi ga yi ga> ①暗示，示意：~ ပြောသွားသည်။ (他)作了一些暗示。②少许，一点儿，相差无几 (表明分歧时用)：အပိုယ်ယူဆတဲ့နေရာမှာ ~ မှားယင်လဲမ ကောင်းဘူး။ 在解释词义时稍有出入也是不好的。

သိကာရိပ်ကာ ကဝ၊ <thi ga yeit ka> = သိကာရိကာ

သိကုံး က၊ <thi kon:> ①写作 (诗歌) ②用绳线穿珠子、花儿等

သိကျူး န၊ <thi kyu:> 歌颂，颂扬，赞颂

သိကြိုး န၊ <thi gyo:> 帆脚索

သိခေါင် နဝ၊ <thi khaun> ①极度的 ②遥远

သိခေါင်မိုး နဝ၊ <thi gaun mo:> = သိခေါင်

သိခေါင်ထိုး I က၊ <thi gaun hto:> 过分，极度 II ကဝ၊ <thi gaun do:> 距离很大地，极其：ခရီး ~ ဝေးသည်။ 旅途遥远。 / အယူဝါဒချင်း ~ ကွာခြားသည်။ 观点主张相差很远。 / စကားအပိုယ် ~ ခြားနားသည်။ 意思相差很大。

သိချင်း န၊ <th- khyin:> 歌曲：~ စက် (古)留声机 / ~ ဆိုသည်။ 唱歌。 / ~ တိုက်သည်။ 练唱。 / ~ ရေးဆရာ 作曲家 / ~ ဓာတ်ပြား 唱片 / ~ သည် (古)卖唱人 / ~ သံ 歌声

သိချင်းကြီး န၊ <th- khyin: gyi:> 缅甸古典歌曲和乐曲，其中包含 ကြိုး၊ သွဲ၊ သိချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား 等几种

သိချင်းခံ န၊ <th- khyin: gan> 基本乐曲 (一般反映高雅的内容，故又名 သိချင်းခန့်)

သိချင်းခန့် <th- khyin: gan'> 反映文雅内容的乐曲，常作基本乐曲

သိချင်းငြာ က၊ <th- khyin: nya> (书)唱歌，歌诵

သိချင်းရိုး န၊ <th- khyin: yo:> 古老的歌曲

သိချင်းသား န၊ <th- khyin: dha:> 歌词

သိချင်းသွား န၊ <th- khyin: dhwa:> 歌谱，乐曲，曲子

သိချုပ် I က၊ <thi khyout> 临时绷上 (粗缝) II န၊ <thi gyout> 绷线儿：အဝတ်အထည်ကို ~ ချုပ်သည်။ 将衣料用线绷上。

သိဆို က၊ <thi hso> 唱，~ သူ 演唱者

သိတ န၊ <thi ta'> [巴]冷，寒

သိတဂူ န၊ <thi da' gu> [巴]月亮，广寒宫

သိတတေဇော န၊ <thi ta' tei zaw:> [巴](缅医)寒火

သိတာ န၊ <thi ta> [巴]①河流，湖泊 ②一种稻

သိတာစနန် န၊ <thi ta san dan> 一种树

သိတာရေစင် န၊ <thi ta yei zin> 清凉的水：အတာသဘင်မှာ ~ ဖြင့်ပက်ကြသည်။ 到泼水节时，都用清凉的水互相泼洒。

သိတံ န၊ <thi dan> 扦子，竹签子(穿水果片，花，肉，鱼等用)：စပယ်ပွင့်များကို ~ သိထားသည်။ 用扦子将茉莉花串起来。

သိတင်း I န၊ <thi din:/dh-din:> ①【植】胭脂树，果实可做染料 Bixa Orellana (anatto, or arnatto) ②【佛】戒，戒规：~ သိက္ခာ 僧侣的品德 / ~ သည် 守戒者 / ~ ဉ္ဇုသ် 斋戒 ③守戒日，斋日即初八、十五、廿三、月末

II မ၊ <dh-din:> 周：တလလေး ~ 一个月四周

သိတင်းကြီး န၊ <dh-din: gyi:> ①罗汉，高僧 ②黄道吉日

သိတင်းကျွတ် I န၊ <dh- din: gyut> 缅历七月：~ မီးထွန်းပွဲ 缅历七月点灯节 II က၊ <dh-din: kyut> 到缅历七月：~ ပီ။ 到缅历七月份了。

သိတင်းနေ့ န၊ <dh- din: nei'> 守戒日

သိတင်းပတ် န၊ <dh- din: bat> 缅历周期，指 လဆန်း၊ ရက်မှလ ဆန်း၊ ရက်၊ ဧရုန်မှလပြည့်၊ လပြည့်ကျော်၊ ရက်မှလဆုတ်၊ ရက်၊ လဆုတ်၊ ရက်မှလကွယ်။

သိတင်းရက် န၊ <dh- din: yet> 守戒日

သိတင်းဝါလ န၊ <dh- din: wa la'> 佛教的斋戒季

သိတင်းသီလ န၊ <dh-din: thi la'> 斋戒

သိတင်းသည် န၊ <dh- din: dhi> 守斋人

သိတင်းသုံး က၊ <dh- din: thon:> (僧侣)挂搭，挂单，挂锡

II န၊ <dh- dhin: dhon:> 挂搭僧；守戒者：~ ဖေဝ် 一起挂搭的僧人，一起守戒者

သိခါ န၊ <thi da> 【佛】须弥山周围七重山之间的海洋

သိပ န၊ <thi ba> 【动】野鹧 Glareola Lactea (pratincole small indian)

သိပွဲ က၊ <thi phwe'> 写作(诗歌)

သိမ / သိမာ <thi ma'/thi ma> = သိမ်

သိမူး က၊ <thi mu:> 头昏，晕

သိမုန် နဝ၊ <thi hmon> (眼睛)昏花

သိရရီ ကဝ၊ <thi y- yi> (古)慌忙，慌张

သိရီ န၊ <thi ri'> = ကျက်သရေ

သိရီနတ် န၊ <thi ri' nat> 智慧神(守三藏经的女神)

သိရိပျံချီ န၊ <thi ri' pyan khyi> 缅甸独立后授予行政官员的一种称号，意为“吉祥日增”

သိရိလင်္ကာ န၊ <thi ri' lin ga> (国名)斯里兰卡

သိရီ က၊ <thi yi> 穷困，艰难；纷乱

သိရုံး က၊ <thi yon:> ①作诗 ②用线穿(珠子、花等)

သိရွတ် က၊ <thi yut> 吟诵(诗)

သိလ န၊ <thi la'> [巴]【佛】戒规

သိလကောင်း က၊ <thi la' kaun:> (迷信)前世积德(今世得长寿)：အသက်ကိုးဆယ်ကျော်ပြီ၊ တယ် ~ တာပဲနော်။ 年过九十，真是前世修的福呀！

သိလကျိုး က၊ <thi la' kyo:> 破戒